

Lev

Chapter 22

Burmese Interlinear

Reference: Burmese Judson Bible (1835)

: ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	1
မိန့်တတ်မူသည်ကား	မဓရူၼေ	-သို့	ထာဝရဘုရား	-နှင့်ပြောတော်မူ၏	
H0559	H4872	H0413	H3068	H1696	

တဖန်ထာဝရဘုရားသည် မဓရူၼေအား မိန့်တတ်မူသည်ကား၊-

- ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ	2
သားများ-၏	- မှသန့်ရှင်းသောအရာများ	- နှင့်ခွဲခြားကပြစေ	သူ၏သားများ	- နှင့်-သို့	အာရုံ	- သို့	ပပြောလေ	
H6944				H0413	H0175	H0413	H1696	

ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ
သန့်ရှင်းစသော	သူတို့	အကခြင်းမူကား	ငါ၏သန့်ရှင်း	နာမ	- ကို	ရှုတ်ချကပြစေနှင့်	- နှင့်မ	ဣသရလေ
H6942	H1992		H6944	H8034	H0853		H3808	H3478

: ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ
ထာဝရဘုရား	ငါ	- သို့ငါ
H3068	H0589	

အာရုံနှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရလေအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစရမည် အကခြင်း ဆင့်ဆိုလေစ။ ငါသည် ထာဝရဘုရားဖြစ်၏။

- ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	3
အကခြင်းမူကား-	လူ	ခပ်သိမ်းသော-	သင်တို့၏အမျိုးဆက်များ-၌	သူတို့ကို	ပပြောလေသူတို့-သို့	
	H0376	H3605	H1755	H0413	H0559	

ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ
အကခြင်းမူကား	- ထိုသန့်ရှင်းသောအရာများ	- သို့	သင်တို့၏အမျိုးအနွယ်	- မှခပ်သိမ်းသော-	ချဉ်းကပ်သော
H6944		H0413	H2233	H3605	H7126

ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	- ၵၢၢၢ	ၵၢၢၢ
သူအပင်	- နှင့်သူ၏မစင်ကပြခြင်း	- သို့ထာဝရဘုရား	ဣသရလေ	သားများ-၏	သန့်ရှင်းစကောပြော
H2932		H3068	H3478		H6942

: ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ
ထာဝရဘုရား	ငါ	- မှငါ့ရှုစေ	- ထိုထို	- ထိုအသက်ဝိညာဉ်	- နှင့်ဖြောင့်တော်ခင်းခံရမည်
H3068	H0589	H6440	H1931	H5315	H3772

ထာဝရဘုရားအဘို့ ဣသရလေအမျိုးသား သန့်ရှင်းစသောဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကပြလျက်နှင့် ချဉ်းကပ်သော ယဇ်ပုရဓာတ်တို့ အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

ႃႃ	ႃႃ	-ႃႃႃႃႃ	ႃႃႃ	ႃႃ	ႃႃႃႃ	ႃႃႃႃ	8
ငါ	-၌ထိုအရာ	-သို့မစင်ကပြင်စသေး-	စားရ	မ	-နှင့်ကိုက်ဖခြိရသေးအရာ	အသကေဆင်	
H0589			H0398	H3808	H2966	H5038	

: ႃႃႃ
 ထာဝရဘုရား
[H3068](#)

အလိုလိုသသေးအကဆင်၊ သားရဲကိုက်၍ သသေးအကဆင်အားဖဖြ ကိုယ်ကိုညစ်ညူးစ၍ မစားရ။ ငါသည် ထာဝရဘုရားဖဖြ၏။

ႃႃႃ	ႃႃႃ	ႃႃႃ	-ႃႃ	ႃႃႃႃႃ	-ႃႃ	ႃႃႃႃ	9
အပဖြ	သူအပ၏	ထမ်းဆောင်ကဖြနှင့်	-နှင့်မ-	ငါ၏ပညတ်တော်	-ကို	-နှင့်စောင့်ရှောက်ကဖြ	
H2399		H5375	H3808	H4931	H0853	H8104	

ႃႃႃ	ႃႃ	ႃႃႃႃႃ	ႃႃ	ႃႃ	ႃႃႃ	
ထာဝရဘုရား	ငါ	သူတို့ရှုတ်ချကပြာကဖြင့်	အဘယ်ကဖြင့်ဆိုသော်	-၌ထိုအရာ	-နှင့်သကေ	
H3068	H0589				H4191	

: ႃႃႃႃႃ
 သူတို့ကိုသန်ရှင်းစသေး
[H6942](#)

ယဇ်ပုရဇာဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖဖြ၊ ကိုယ်အပဖြကိုခံလျက် မသရေမည်အကဖြင်း ငါ့ပညတ်တရားကို စောင့်ရှောက်ရကမြည်။ ငါထာဝရဘုရားသည် သူတို့ကို သန်ရှင်းစ၏။

ႃႃ	ႃႃႃႃ	ႃႃႃ	ႃႃႃ	-ႃႃ	ႃႃ	-ႃႃ	10
ယဇ်ပုရဇာဟိတ်	ဧည့်သည်	သန်ရှင်းသေးအရာ	စားရ	မ-	တစ်ပါးအမျိုးသား	-နှင့်ခပ်သိမ်းသေး-	
H3548		H6944	H0398	H3808		H3605	

: ႃႃႃ
 သန်ရှင်းသေးအရာ ႃႃႃ ႃႃႃ ႃႃႃ
[H6944](#) [H0398](#) [H3808](#) [H7916](#)

တပါးအမျိုးသားသည် သန်ရှင်းသေးအရာကို မစားရ။ ယဇ်ပုရဇာဟိတ်၌ တည်းနသေး ဧည့်သည် မစားရ။ သူငါးလည်း မစားရ။

ႃႃႃ	ႃႃႃ	ႃႃႃႃ	ႃႃႃ	ႃႃႃႃ	-ႃႃ	ႃႃႃ	11
စားရမည်	သူ	သူ၏ငွေ	ဝယ်ယူခြင်း	အသက်ဝိညာဉ်	ဝယ်ယူသေး	အကယ်၍-	-နှင့်ယဇ်ပုရဇာဟိတ်
H0398	H1931	H3701	H7075	H5315	H7069		H3548

: ႃႃႃႃႃ ႃႃႃႃ ႃႃ ႃႃႃ ႃႃႃ ႃႃ
 -၌သူ၏အစာ စားကဖြမည် သူတို့ သူ၏အိမ် -နှင့်မွေးဖွားသေး -၌ထိုအရာ
[H3899](#) [H0398](#) [H1992](#) [H3211](#)

ယဇ်ပုရဇာဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သေးသူ၊ သူ၏ အိမ်၌မွေးသေးသူသည် သူ၏အစာကို စားရမည်။

ႃႃႃႃႃ	ႃႃႃ	ႃႃ	ႃႃႃ	ႃႃႃ	ႃႃ	ႃႃႃ	ႃႃႃ	12
-၌ပူဇော်သကုကာ	သူမ	တစ်ပါးအမျိုးသား	-သို့လူ	ဖဖြသေး	အကယ်၍	ယဇ်ပုရဇာဟိတ်	-နှင့်သမီး-	
H8641	H1931		H0376	H1961		H3548	H1323	

: ႃႃႃႃ ႃႃ ႃႃႃႃႃ
 စားရ မ -ထိုသန်ရှင်းသေးအရာများ
[H0398](#) [H3808](#) [H6944](#)

ယဇ်ပုရဇာဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖဖြလျှင်၊ သန်ရှင်းသေး ပူဇော်သကုကာအရာကို မစားရ။

אָרײַן H0369	עֲרֻבֵי - <u>H2233</u> - <u>H2233</u>	הַשְּׂמֵרָה - <u>H1644</u> - <u>H1644</u>	הַגְּמֻלָּה מִיָּמִין H0490	הַיְחָדָה שְׁלֵמָה H1961	זֵי אֶמְלֵךְ H3548	זָכַר לְפָנֶיךָ H3548	זָכַר לְפָנֶיךָ H3548	זָכַר לְפָנֶיךָ H3548	13
הַבְּיָאָה דּוּמְיָא H0001	הַבְּיָאָה דּוּמְיָא H3899	הַבְּיָאָה דּוּמְיָא H0001	הַבְּיָאָה דּוּמְיָא H0001	הַבְּיָאָה דּוּמְיָא H0001	הַבְּיָאָה דּוּמְיָא H0413	הַבְּיָאָה דּוּמְיָא H7725	הַבְּיָאָה דּוּמְיָא H0398	הַבְּיָאָה דּוּמְיָא H3808	
זָכַר לְפָנֶיךָ H0398	זָכַר לְפָנֶיךָ H3808	זָכַר לְפָנֶיךָ H0398	זָכַר לְפָנֶיךָ H3808	זָכַר לְפָנֶיךָ H0398	זָכַר לְפָנֶיךָ H3605	זָכַר לְפָנֶיךָ H3605	זָכַר לְפָנֶיךָ H3605	זָכַר לְפָנֶיךָ H3605	

သို့ရာတွင် လင်သသေင်ၤၤ၊ လင်န့ၣ်ကွာၣ်သေင်ၤၤ၊ သးမရိၣ်ဘဲ မိမိအဘအိမ်သို့ပၣ်န့ၣ်ၣ် ငယ်စဉ်အခါနသေကဲသို့ နပေၣ်န့ၣ်လျှင်၊ အဘ၏အစကို စားရမည်။ တပါးအမျိုးသားမစားရ။

וְלֵךְ H0376	וְלֵךְ H2549	וְלֵךְ H3254	וְלֵךְ H7684	וְלֵךְ H6944	וְלֵךְ H0398	וְלֵךְ H0398	וְלֵךְ H0376	14
וְלֵךְ H0376	וְלֵךְ H2549	וְלֵךְ H3254	וְלֵךְ H7684	וְלֵךְ H6944	וְלֵךְ H0398	וְלֵךְ H0398	וְလֵךְ H0376	
וְלֵךְ H0376	וְלֵךְ H2549	וְלֵךְ H3254	וְלֵךְ H7684	וְလֵךְ H6944	וְလֵךְ H0398	וְလֵךְ H0398	וְလֵךְ H0376	

လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးန့ၣ်တကွ ငါးစုတစု ကိုထပ်ၣ်ၣ် ယဇ်ပုရဇာဟိတ်အား ပေးရမည်။

וְלֵךְ H0376	וְလֵךְ H0853	וְလֵךְ H3478	וְလֵךְ H0398	וְလֵךְ H6944	וְလֵךְ H0853	וְလֵךְ H0853	15
وְلֵךְ H0376	وְلֵךְ H0853	وְلֵךְ H3478	وְلֵךְ H0398	وְလֵךְ H6944	وְလֵךְ H0853	وְလֵךְ H0853	
وְလֵךְ H0376	وְလֵךְ H0853	وְလֵךְ H3478	وְလֵךְ H0398	وְလֵךְ H6944	وְလֵךְ H0853	وְလֵךְ H0853	

ကုသရလေအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်ၣ်ၣ်၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။

וְלֵךְ H6944	וְလֵךְ H0853	וְလֵךְ H3478	וְလֵךְ H0398	וְလֵךְ H0819	וְလֵךְ H5771	16
وְလֵךְ H6944	وְလֵךְ H0853	وְလֵךְ H3478	وְလֵךְ H0398	وְလֵךְ H0819	وְလֵךְ H5771	
وְလֵךְ H6944	وְလֵךְ H0853	وְလֵךְ H3478	وְလֵךְ H0398	وְလֵךְ H0819	وְလֵךְ H5771	

ထိုအရာတို့ကို စားမိၣ်ၣ် ပြုမှားသောအပြစ်ကို မခံစရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။

وְလֵךְ H0559	وְလֵךְ H4872	17
وְလֵךְ H0559	وְလֵךְ H4872	
وְလֵךְ H0559	وְလֵךְ H4872	

တဖန်မော့အား ထာဝရဘုရားက သင်သည် အာရုံနှင့် သူ၏သား ကုသရလေအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ။

အသို့မဟုတ် အရွယ်တင်သေ [H2990](#) အသို့မဟုတ်- ခုတ်ထစ်ထားသေ [H2782](#) အသို့မဟုတ်- ကျိုးသေ [H7665](#) အသို့မဟုတ် ကန်းသေ

ကုသမှု -သို့ထာဝရဘုရား [H3068](#) ကြံအရာတို့ [H0428](#) ပူဇော်ကရိ [H7126](#) မ- [H3808](#) တနည်း [H3217](#) အသို့မဟုတ် ယားနာ [H1618](#)

:ကုသမှု -သို့ထာဝရဘုရား [H3068](#) ကုသမှု -ထိုယင်ပလုလင် [H4196](#) -ပေါ်- -မှသူတို့ [H1992](#) ပေးကရိ [H5414](#) မ- [H3808](#) -နှင့်မီးဖွင့်ပူဇော်သကဲ့က

မျက်စိကန်းသေအပစ်၊ အရိုးကျိုးသေအပစ်၊ အင်္ဂါချိတ်သေအပစ်၊ မင်းဖုရိသေအပစ်၊ ဝဲနာ၊ ယားနာစွဲသေအပစ်၊ တစ်စုံတစ်ခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယင်ပလုလင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖွင့် ပူဇော်သကဲ့ကမပူရ။

အသို့မဟုတ် [H0853](#) ပူဇော်ပရမည် [H5071](#) အလိုလိုပူဇော်သကဲ့က -နှင့်ခရစ်တိုသေ [H7038](#) ခရစ်ရှည်သေ [H8311](#) -နှင့်သိုး [H7716](#) -နှင့်နွား [H7794](#)

:ကနဦး လက်ခံခြင်းရှိရ [H7521](#) မ [H3808](#) -နှင့်-သို့သစ္စာကတ် [H5088](#)

သို့ရာတွင် အင်္ဂါပိုခြင်း၊ ချိတ်ခင်း အပစ်ဖျက်သေ သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သကဲ့ကဘို့ ပူဇော်ရမည်။ သစ္စာကတ်နှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေး။

ပူဇော်ကရိ [H7126](#) မ [H3808](#) -နှင့်ဖတ်ထားသေ [H3772](#) -နှင့်ဆွဲဖတ်ထားသေ [H5423](#) -နှင့်ထုထားသေ [H3807](#) -နှင့်ညှစ်ထားသေ [H4600](#)

:ပူဇော် ပူဇော်ပရမည် [H3808](#) မ [H3808](#) -နှင့်-ဦးသင်တို့၏ပရိတ် [H0776](#) -သို့ထာဝရဘုရား [H3068](#)

ကံပြန်နယ် စုတ်ပြန်ရာ အနာရှိသေ အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပရိတ်၌ ထိုသို့သေအကောင်ကို ပူဇော်သကဲ့ကမပူရ။

သင်တို့၏ဘုရားသခင် [H0430](#) အစာ [H3899](#) -ကို [H0853](#) ပူဇော်ကရိ [H7126](#) မ [H3808](#) တစ်ပါးအမျိုးသား [H5236](#) သား- [H3027](#) -နှင့်-မှလက်

အပစ်အနာအဆာ -ဦးသူတို့ [H0428](#) သူတို့၏ပျက်စီးခြင်း အဘယ်ကခြံဆိုသော် ကြံအရာတို့ [H0428](#) -မှခပ်သိမ်းသေ- [H3605](#)

ခ - [H3808](#) :သင်တို့ -သို့သင်တို့ [H7521](#) လက်ခံခြင်းရှိရ [H7521](#) မ [H3808](#) -ဦးသူတို့

ထိုသို့သေအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သေအပစ်ပါသောကခြံ၊ သင်တို့၏ ဘုရားသခင်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေးဟု မိန့်တော်မူ၏။

:ကပ် [H0559](#) မိန့်တော်မူသည်ကား [H4872](#) မေရု [H4872](#) -သို့ [H0413](#) ထာဝရဘုရား [H3068](#) -နှင့်ပရိတ်တော်မူ၏ [H1696](#)

တဖန်ထာဝရဘုရားသည် မေရုအား မိန့်တော်မူသည်ကား။

מִיָּמִי ရက် H3117	תַּבְּבֹשׁ ခုနစ် H7651	הַרְוָה -နှင့်ဖြစ်၏ H1961	רָוָה မွေးဖွားသော H3205	כִּי အကယ်၍	עֵ ဆိတ် H5795	אֶ သို့မဟုတ်-	בְּשָׁבַע သိုးငယ် H3775	אֶ သို့မဟုတ်-	רָוָה နွား H7794	27
לְבָרְכָהּ -သို့ပူဇော်သကဲ့ကား	הַרְוָה လက်ခံခြင်းရှိမည် H7521	הַרְוָה -နှင့်နောက်ပိုင်း H1973	הַרְוָה -ထိုရှစ်ခုမမြောက် H8066	מִיָּמִי -နှင့်-မှနေ H3117	אֶ သူ၏အမိ H0517	תַּבְּבֹשׁ -အောက် H8478				
							: הַרְוָה -သို့ထာဝရဘုရား H3068	הַרְוָה မီးဖွင့်ပြခြင်း H0801		

သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အငွေ့မှနေမှစ၍ ထာဝရဘုရားအား မီးဖွင့်ပူဇော်သကဲ့ကားတတ်သင့်၏။

: דָּבָר တစ် H0259	מִיָּמִי -၌နေ H3117	הַרְוָה သတ်ကရိ H3808	אֶ မ H3808	הַרְוָה သူ၏သား H0853	אֶ -နှင့်-ကို H0853	אֶ သူ့ကို H0853	אֶ သိုး H7716	אֶ သို့မဟုတ်-	רָוָה -နှင့်နွား H7794	28
--	---	--	----------------------------------	--	---	---------------------------------------	-------------------------------------	------------------	--	----

နွားဖွဲ့စေ၊ သိုးဆိတ်ဖွဲ့စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြားတွင် မသတ်ရ။

מִיָּמִי သင်တို့၏လက်ခံခြင်း-သို့ H7522	הַרְוָה -သို့ထာဝရဘုရား H3068	הַרְוָה ကျေးဇူးတင် H8426	אֶ ယင်- H2077	הַרְוָה ယင်ပူဇော်ကပြခြင်း H2076	אֶ -နှင့်အကယ်၍-					29
						: הַרְוָה ယင်ပူဇော်ကပြခြင်း H2076				

ကျေးဇူးတင်ခံရာယင်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွဲခြင်းငှါ ပူဇော်လော့။

אֶ ငါ H0589	הַרְוָה နံနက် H1242	אֶ -ထိတိုင်- H5704	הַרְוָה -မှသူထံ H3498	הַרְוָה ကျန်ကင်းစကေရိ H3498	אֶ မ- H3808	הַရְוָה စားခြင်းခံရမည် H0398	הַרְוָה -ထိုထို H1931	הַרְוָה -၌နေ H3117			30
									: הַרְוָה ထာဝရဘုရား H3068		

တနေ့ခြားတွင် စားရမည်။ နက်ဖန်နှင့်တိုင်အောင် မကင်းစေရ။ ငါသည် ထာဝရဘုရားဖွဲ့၏။

: הַרְוָה ထာဝရဘုရား H3068	אֶ ငါ H0589	הַရְוָה သူတို့ကို H0853	הַရְוָה -နှင့်ပုကြခြင်း H4687	הַရְוָה ငါ၏ပညတ်တော်များ H4687	הַရְוָה -နှင့်စောင့်ရှောက်ကပြခြင်း H8104					31
---	-----------------------------------	---	---	---	--	--	--	--	--	----

သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကမြည်။ ငါသည် ထာဝရဘုရားဖွဲ့၏။

הַရְוָה သားများ-၏ H8432	הַရְוָה -၌အလယ် H8432	הַရְוָה -နှင့်သန့်ရှင်းခြင်းခံရမည် H6942	הַရְוָה ငါ၏သန့်ရှင်း H6944	הַရְוָה နာမ H8034	הַရְוָה -ကို H0853	הַရְוָה ရှုတ်ချကရိ H8478	הַရְוָה -နှင့်မ H3808			32
				: הַရְוָה သင်တို့ကိုသန့်ရှင်းစေသော H6942	הַရְוָה ထာဝရဘုရား H3068	הַရְוָה ငါ H0589	הַရְוָה ကူသရေလ H3478			

သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရလေ အမျိုးသားတို့သည် ထင်မှတ်ရကမည်။

၂၃၅	၀၅၂၃၅	၀၅၂	၀၅၂၃၅	၀၅၂၃၅	၀၅၂၃၅	၀၅၂၃၅	၀၅၂၃၅
ငါ	-သို့ဘုရားသခင်	-သို့သင်တို့	-သို့ဖြစ်ရန်	အီဂျစ်	-မှပညာ	သင်တို့ကို	-ထိုထုတ်ဆောင်သော
H0589	H0430		H1961	H4714	H0776	H0853	H3318

၁ :၂၅၅
 — ထာဝရဘုရား
[H3068](#)

ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ပြီးငါ သင်တို့ကို အဲဂုတ္တုတုပညာမှ နှုတ်ဆောင်၍၊ သန့်ရှင်းစသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။